

စိုက်ပျိုးရေး၊ မွေးမြှေရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခဲ့

ဝါအထွက်နှုန်း စံကွက် ကောက်သိမ်းတိုင်းတာနည်း

Cotton Yield Estimation



၂၀၁၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်

## ဝါအထွက်နှုန်း စံကွက် ကောက်သိမ်းတိုင်းတာနည်း

တစ်ဇက်မှ ထွက်ရှိသော ဝါထွက်နှုန်းကို ဝါသီးနှံ အထွက်နှုန်း၏ မိတ်ဖက် အချက်များအား တိုင်းတာကောက်ယူ ထွက်ချက်ခြင်း အားဖြင့် ခန့်မှန်းနိုင်ပါသည်။ ဝါထွက်နှုန်း၏ မိတ်ဖက်အချက်များမှာ စံကွက်ကောက်ယူချိန်ရှိ တစ်ဇက ဝင်ဆန့်သည့် အပင်ဦးရေ၊ ဝါတစ်ပင်မှ ကောက်သိမ်းရရှိသည့် ဝါပေါက်အရေအတွက်နှင့် ဝါတစ်ပေါက် အလေးချိန် (ကျပ်သား) တို့ ဖြစ်ပါသည်။

ဖော်ပြပါ အထွက်နှုန်း မိတ်ဖက်အချက်များအနက် တစ်ဇကဝင်ဆန့်သည့် အပင်ဦးရေနှင့် ဝါတစ်ပေါက်အလေးချိန်ကို စံကွက်ကောက်သိမ်းချိန်တွင် ရေတွက်ခြင်း၊ ချိန်တွယ်ခြင်းတို့ကို ချက်ချင်းဆောင်ရွက်နိုင်ပါသည်။ သို့ရာတွင် တစ်ပင်မှ ကောက်သိမ်းရရှိသည့် ဝါပေါက်အရေအတွက်မှာ စံကွက်ရိတ်သိမ်းချိန်တွင် တစ်ဦးဖြင့် ကောက်ယူ မရရှိနိုင်သဖြင့် စံနှုန်းများ သတ်မှတ်ပြီး ယင်းအပေါ် အခြေခံ တွက်ချက် ခန့်မှန်းရပါသည်။

ဝါသီးနံသည် ရင့်မှုညွှန်စိန်တွင် အပင်ပေါ်ရှိ ဝါသီးအားလုံး တပြိုင်တည်း ညီညာစွာ ဝါပေါက်များအဖြစ် ရင့်မှုညွှန်ပေါက်ကွဲလာခြင်းမဟုတ်ဘဲ ရှူးဦးစွာ အပင်အောက်ပိုင်းရှိ လက်ရင်းဝါသီးများ စတင်ရင့်မှုညွှန်ကွဲအက်ပြီးနောက် အပင်ဖျားပိုင်းသို့ တဖြည်းဖြည်း ဆက်လက်ရင့်မှုညွှန် အက်ကွဲပါသည်။ လက်ရင်းသီးများ စတင်ရင့်မှုညွှန် အက်ကွဲချိန်မှ လက်ဖျားသီးများ ရင့်မှုညွှန်အက်ကွဲပြီးသည်အထိ စိုက်ပျိုးသည့် ဝါမျိုး အပင်ဖြစ်ထွန်းမှာ အပူချိန်နှင့် မြောက် အစိုးရောက် ထိန်းသိမ်းနိုင်မှုတို့အပေါ် မူတည်၍ (၁) လဆွဲမှ (၂) လ အထိ ကြာမြင့်ပါသည်။ သို့ဖြစ်၍ စံကွဲကောက်သိမ်းချိန်၌ အပင်ပေါ်တွင် ရှိနေသော ဝါပေါက်များ ကိုသာ တွေ့ရှိရသည့် အရေအတွက်အတိုင်း ကောက်သိမ်းရဝါပေါက်များအဖြစ် မှတ်သားပြီး ဝါပေါက်အဖြစ်သို့ မရောက်ရှိသေးသည့် အသီးအကိုများ (သီးနှာ၊ သီးရင့်) တို့ကိုမှ ပုံသဏနည်းဖြင့် တွက်ချက်၍ ကောက်သိမ်းရဝါပေါက်အဖြစ် ပြောင်းလဲမှတ်သားရပါမည်။

ပုံမှန်အားဖြင့် စံကွက်ကောက်ယူခြင်းကို ဝါစတင် မကောက်သိမ်းမီ (ဝါကောက်ခါနီး) အချိန်တွင် ဆောင်ရွက်ရပါမည်။ သို့ရာတွင် အကြောင်းကြောင့် စံကွက်ကောက်သိမ်းမှု နောက်ကျပါက စံကွက်ကောက်သိမ်းချိန်၌ ဝါပေါက်အချို့ကို ကောက်သိမ်းပြီး အခြေအနေမျိုးနှင့် တွေ့ကြုနိုင်ပါသည်။ ဤသို့ တွေ့ကြုရပါက အပင်ပေါ်တွင် တွေ့ရှိရသော ကောက်သိမ်းပြီး ဝါပေါက်များ၏ အသီးခွံများ၏ အရေအတွက်ကို ရေတွက်မှတ်သားပြီး ယင်းအသီးခွံများမှ ရရှိခဲ့မည်ဖြစ်သော ကောက်သိမ်းရဝါပေါက် အရေအတွက်ကို ပုံသဏ္ဌာန်းဖြင့် တွက်ချက်ခန့်မှန်းရပါမည်။

## ဆောင်ရွက်နည်း

### (က) စံကွက်ကောက်သိမ်းရန်အချိန်

၁။ စံကွက်ကောက်သိမ်းခြင်းကို ဝါစတင်မကောက်သိမ်းမီ ဝါတစ်ပင်တွင် ဝါသီး (၂၀-၃၀) % ကဲချိန်တွင် ဆောင်ရွက်ရပါမည်။

၂။ ဝါအမျိုးအစားနှင့် ဝါစိုက်ပျိုးရာသီအလိုက် စံကွက်ကောက်သိမ်းရမည့် အချိန်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

စဉ် ဝါအမျိုးအစား/ ဝါစိုက်ပျိုးရာသီ

စံကွက်ကောက်သိမ်းရမည့်လ

၁။ မိုးကြိုချည်မျှင်ရည်ဝါ

ဇွန်လ၊ ဧပြီလ

၂။ မိုးချည်မျှင်ရည်ဝါ

စက်တင်ဘာလ၊ အောက်တိုဘာလ

၃။ မိုးနှောင်းချည်မျှင်ရည်ဝါ

နိုဝင်ဘာလ၊ ဒီဇင်ဘာလ

၄။ မလှိုင်ဝါ

အောက်တိုဘာလ၊ နိုဝင်ဘာလ

၅။ ဝါကြီး

ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ

## (ခ) ကိုယ်စားပြု ဧရိယာနှင့် စံကွက်အရေအတွက် သတ်မှတ်ခြင်း

၁။ ဝါစိက်ပျိုးထားသော ကွင်းတစ်ကွင်း၏ ဧရိယာသည် (၁၀၀) ဧကထက် ပိုမိုပါက စံကွက်မကောက်သိမ်းမီ ကောင်း၊ သင့်၊ ည့် ဧရိယာများကို ပိုင်းခြား၍ ကောင်း ဧရိယာ ကိုယ်စားပြု စံကွက်တစ်ကွက်၊ သင့်ဧရိယာကိုယ်စားပြု စံကွက် တစ်ကွက်နှင့် ည့် ဧရိယာ ကိုယ်စားပြု စံကွက်တစ်ကွက်စီ ကောက်သိမ်းရပါမည်။ သို့ရာတွင် ငှါးကွင်း၏ ဝါစိက် ဧရိယာသည် (၁၀၀) ဧကထက် လျော့နည်းပါက ကွင်းကိုယ်စားပြု စံကွက်တစ်ကွက်ကိုသာ ကောက်သိမ်းရပါမည်။

၂။ ကွင်းအလိုက် ကောင်း၊ သင့်၊ ည့် အထွက်နှုန်း အဆင့်နှင့် ကိုယ်စားပြုဧရိယာ သတ်မှတ်ခြင်းကို ကြိုတင်လေ့လာ သိရှိထားချက်အရ လည်းကောင်း၊ စံကွက် မကောက်သိမ်းမီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးချက်အရလည်းကောင်း ဆောင်ရွက်ရပါမည်။

## (က) စံကွက်တိုင်းတာနည်း

စံကွက်ကောက်သိမ်းရာတွင် တစ်ကေရှိ အလျားပေရှည် တွက်ချက်ရှာဖွေခြင်း၊ ငှုံးနောက် ဝါစိုက်တန်း အလျား(၁) ပေ အတွင်းရှိ အပင်ဦးရော ဝါပေါက် အရေအတွက် နှင့် အသီးအကိုများ ရှာဖွေခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ ဤသို့ဆောင်ရွက်ရန်—

(က) ပထမဝါခင်း၏ စိုက်တန်း အကွာအဝေးကိုတိုင်းတာ စစ်ဆေးရပါမည်။

(ခ) တစ်ကေရှိ စတုရန်းပေအား တိုင်းတာစစ်ဆေးတွေ့ရှိရသော စိုက်တန်း၊ စိုက်ကျင်း အကွာအဝေးဖြင့် စားရှု တစ်ကေရှိ အလျားပေရှည် (Running feet) ကို တွက်ချက်ရပါမည်။

(ဂ) ငှုံးနောက် စံကွက်ကောက်သိမ်းသည့် ဝါခင်း၏ ဒေါင့်ဖြတ်မျဉ်း တလျောက် တစ်ဘက်ကန်သင်းများမှ (၁၀) ပေစီစွာ၍ တစ်နေရာနှင့် တစ်နေရာ အကွာအဝေး ညီတူညီမှု ခန့်ရှိ ကျာမ်းရွေးချယ်ထားသော နေရာ (၃) နေရာမှ စိုက်တန်း

(၁) တန်းကျစ် ထပ်မံရွေးချယ်ပြီး စိုက်တန်း (၁)တန်းချင်း အလိုက် (၁၀) ပေ အကွာအဝေးအတွင်းမှ အပင်ဦးရော ဝါပေါက်အရေအတွက်နှင့် အသီးအကိုများကို ရေတွက်မှုတ်သားရပါမည်။

- (b) ထို (၃) နေရာမှ ရေတွက်ရရှိသော အပင်ဦးရေ ဝါပေါက်အရေအတွက်နှင့် အသီး အကိုများကို '၃၀' နှင့် စား၍ (၁) ပေအတွင်းရှိ ဝါပင်ဦးရေ၊ ဝါပေါက် အရေအတွက်နှင့် အသီးအကိုများကို တွက်ချက်ရပါမည်။
- (c) စိုက်တန်းအလျား (၁) ပေ အတွင်းရှိ ဝါပင်ဦးရေ၊ ဝါပေါက်အရေအတွက်နှင့် အသီး အကိုများကို တစ်ဇကရှိ အလျားပေါ်ရည် (Running Feet) နှင့် မြှောက်၍ တစ်ဇကရှိ အပင်ဦးရေ၊ ဝါပေါက်အရေအတွက်နှင့် အသီးအကိုများကို ရှာဖွေရပါမည်။
- (d) တစ်ဇကရှိ ကောက်သိမ်းရရှိမည့် ဝါပေါက်အရေအတွက် ရှာဖွေခြင်း၊ ဝါတစ်ပေါက် အလေးချိန်ရရှိရန် ချိန်တွယ်ခြင်းနှင့် တစ်ဇက ဝါထွက်နှုန်း တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။

## (b) တွက်ချက်နည်း

### ၁။ တစ်ဇကအပင်ဦးရေ (A)

စိုက်တန်းအကွာအဝေး ၃ ပေ ဖြစ်ပြီး စံကွက်ငယ် (၃) နေရာယူလျှင် (၉၀) စတုရန်းပေ အတွင်းရှိ ရေတွက်ရရှိသော အပင်အရေအတွက်မှ တစ်ဇကဝင်ဆန့်သော အပင်ဦးရေကို တွက်ချက်ရပါမည်။

## J" တစ်ပင်ပျမ်းမှု အသီးအကို အရေအတွက်

စံကွက်ငယ် (၃) နေရာမှ ရေတွက်ရရှိသော အသီးအကိုများကို ယင်းအကွက် (၃) နေရာမှ အပင်အရေအတွက်နှင့် စားရပါမည်။

## ၃" အသီးအကိုများအားကောက်သိမ်းရရှိမည့်ဝါပေါက်အဖြစ်ခန့်ဝိုင်းတွက်ချက်ခြင်း (B)

အထက်ဖော်ပြပါ ရေတွက်ရရှိသော တစ်ပင်ချင်း အသီးအကိုများအား ကောက်သိမ်း ရရှိမည့် ဝါပေါက်အရေအတွက်အဖြစ် အောက်ပါပုံသေနည်းကို အသုံးပြုတွက်ချက် ပြောင်းလဲရပါမည်။

သီးနှံ x ၀.၆၇၇ x ၀.၉၂ ✓ = က

သီးရင့် x ၀.၈ ၇x ၀.၉၂ ✓ = ခ

ဝါပေါက် (ကောင်း) x ၁.၀၀၇ = ဂ

ဝါပေါက် (ကျွယ်) x ၀.၅ ၇ = ဟ

သီးခွံ x ၀.၉၅ x ၀.၉၂ ✓ = c

✓ – ဝါပေါက်ဖြစ်ရန် အလားအလာရှိမှုပြု မြောက်ဖော်ကိန်း

✓ – ကျွယ်ဝါပေါက် ဖြစ်နိုင်ခြင်းမှုပြု မြောက်ဖော်ကိန်း

တစ်ပင်မှ ကောက်ယူရရှိနိုင်မည့် ဝါပေါက်အရေအတွက် (B) = (က + ခ + ဂ + ဟ + c)

## ၄။ တစ်စက အထွက်နှုန်း

တစ်စကအထွက်နှုန်းကို အောက်ပါ ပုံသေနည်းဖြင့် တွက်ချက်ခန့်မှန်းရပါမည်။

$$\frac{\text{တစ်စကအထွက်နှုန်း} \text{ (ပိဿာ)}}{C \times 100} = \frac{\text{တစ်စက အပင်းရေ (A) } \times \text{တစ်ပင်ရှိ ဝါပေါက်အရေအတွက် (B) }}{}$$

C = အလေးချိန် တစ်ကျပ်သားစီးသည့် ဝါပေါက်အရေအတွက်

မှတ်ချက်။ လေးချိန် တစ်ကျပ်သားစီးသည့် ဝါပေါက်အရေအတွက် C သည် ဝါ အမျိုးအစား နှင့် ဝါမျိုးအလိုက်သော်လည်းကောင်း၊ ဝါကောက်သိမ်းချိန်နှင့် ဝါပင်ပေါ်တွင် တည်ရှိသည့် နေရာအလိုက်သော်လည်းကောင်း ကွာခြားပါသည်။ ဝါမျိုးအလိုက် C ၏ တန်သိုးကို အောက်ပါအတိုင်း ပုံသေမှတ်ယူနိုင်ပါသည်။ သို့ရာတွင် အထွက်နှုန်း ခန့်မှန်းရာတွင် ပိုမိုတိကျ မှန်ကန်မှုရှိစေရန် ဝါပေါက်အလေးချိန်ကို စံကွက် ကောက်သိမ်းတိုင်း ချိန်တွယ်မှတ်သားရပါမည်။

## ဝါမျိုးအမည်

ငွေချည် (၄)	-	၅.၅
ငွေချည် (၆)	-	၄.၅
မရှိုင်	-	၈.၀
ဝါကြီး	-	၆.၀

## ဝါတစ်ပေါက်အလေးချိန် (ဂရမ်)

### (c) အထွက်နှုန်း တင်ပြခြင်း

ကွင်းတစ်ကွင်းတွင် စံကွက်တကွက်သာ ကောက်သိမ်းပါကရရှိသော အထွက်နှုန်းကို အဆိုပါကွင်း၏ ကိုယ်စားပြု အထွက်နှုန်းအဖြစ် တင်ပြရပါမည်။

သို့ရာတွင် ကွင်းတစ်ကွင်းတွင် ကောင်း၊ သင့်၊ ညုံ အထွက်နှုန်း စံကွက်များ ခွဲခြား ကောက်သိမ်းခဲ့ပါမှု ကွင်းကိုယ်စားပြု ပျမ်းမျှအထွက်နှုန်းအား အောက်ပါအတိုင်း တွက်ချက် တင်ပြရန် ဖြစ်သည်။



ကွင်းကိုယ်စားပြု အထွက်နှုန်း (ပိဿာ/ဇက)

$$= \frac{(a \times b) + (c \times d) + (e \times f)}{b + d + f}$$

a = ကောင်းအဆင့် စံကွက်အထွက်နှုန်း (ပိဿာ/ဇက)

c = သင့်အဆင့် စံကွက်အထွက်နှုန်း (ပိဿာ/ဇက)

e = ညုံအဆင့် စံကွက်အထွက်နှုန်း (ပိဿာ/ဇက)

b = ကောင်းအဆင့် ကိုယ်စားပြု ဇရီယာဇက

d = သင့်အဆင့် ကိုယ်စားပြု ဇရီယာဇက

f = ညုံအဆင့် ကိုယ်စားပြု ဇရီယာဇက

## (၁) ဝါအခြာက်ချိန် အထွက်နှုန်း တွက်ချက်ခြင်း

ဝါစံကွက်ကောက်သိမ်းချိန်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတုနှင့် ဝါပင်သက်တမ်းတို့ အပေါ်မူးတည်၍ ကောက်သိမ်းရ ဝါပေါက်များတွင် အစိုက်ပါဝင်မှု အမျိုးမျိုးကဲပြား နိုင်ပါသည်။ သို့ဖြစ်၍ ကောက်သိမ်းရ ဝါပေါက်များအား အစိုက်ပါဝင်မှု (၁၀) % သို့ တပြီးလို ပြောင်းလဲနိုင်ရန် စံကွက်အထွက်နှုန်းကို ဝါ၏အစိုက် ပါဝင်မှုအလိုက် ယူဉ်တွဲပါ မြှောက်ဖော်ကိန်း အသီးသီးဖြင့် မြှောက်၍ ဝါအခြာက်ချိန် အထွက်နှုန်းကို တွက်ချက်ရန် ဖြစ်ပါသည်။

ကောက်သိမ်းရဝါပေါက်များတွင်

မြှောက်ဖော်ကိန်း

ပါဝင်သည့် အစိုက်ရာခိုင်နှုန်း

၁၃.၀၀

၀.၇၇

၁၂.၅

၀.၈၀

၁၂.၀

၀.၈၃

၁၁.၅၀

၀.၈၇

၁၁.၀

၀.၉၁

၁၀.၅

၀.၉၅



ကျေးဇူးအထူးတင်ရှိပါသည်။







